



**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် နိုဝင်ဘာ ၈ ရက်မှ
နိုဝင်ဘာ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်**

P.O. Box - 100, Mae Hong Son, 58000, Thailand
Phone: 06 5329 7814, E-mail:kcsn2010@gmail.com


နိုဝင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် နိုဝင်ဘာ ၈ ရက်မှ
နိုဝင်ဘာ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်
ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - နိုဝင်ဘာ ၇	နိုဝင်ဘာ ၈ - နိုဝင်ဘာ ၂၁	စုစုပေါင်း
၁	သတ်ဖြတ်ခံရခြင်း	၁၂၇	၅	၁၃၂
၂	ဖမ်းဆီးခံရခြင်း	၂၁၈	၂၁	၂၃၉
၃	ထိခိုက်ဒဏ်ရာရခြင်း	၁၄၃	၃	၁၄၆
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၃၃		၃၃
	ဒီးမော့ဆိုမြို့နယ်	၂၄၆	၅	၂၅၁
	ဖယ်ခုံမြို့နယ်	၇၂	၃၇	၁၀၉
	ဖရူဆိုမြို့နယ်	၂		၂
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း				
စဉ်	မြို့နယ်	ခန့်မှန်းဦးရေ နိုဝင်ဘာ ၇ ရက်နေ့ အထိ	IDPs အသစ် နိုဝင်ဘာ ၈ - နိုဝင်ဘာ ၂၁ ရက်နေ့	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၃၂၃၁၁		၃၂၃၁၁
၂	ဒီးမော့ဆို	၆၈၂၆၅		၆၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၄၁၀၀၀		၄၁၀၀၀
၆	ရှားတော	၇၂၉		၇၂၉
၇	မယ်စွဲ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၁၅၅၄၄၉		၁၅၅၄၄၉

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ နီဝင်ဘာလ(၈)ရက်မှ နီဝင်ဘာလ (၂၂)ရက်၊ ၂၀၂၁ခုနှစ်



- ပိုမိုဆိုးရွားလာသော စစ်ကောင်စီ၏ လုပ်ဆောင်ချက်များ။ မြို့များအား ပစ်ခတ်ခြင်း၊ အိမ်များ မီးရှို့ခြင်းနှင့် အရပ်သားများအား လူမဆန်စွာ ပစ်ခတ်ခြင်း

ပြီးခဲ့သည့်နှစ်ပတ်အတွင်း စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများအပေါ် ပစ်ခတ်မှုများ ဆိုးဝါးစွာ လုပ်ဆောင်လာနေသည်။ ထိုစစ်ကောင်စီတပ်များသည် ဖယ်ခုံ၊ မိုးဗြဲနှင့် ဒီးမော့ဆိုမြို့များအတွင်းသို့ လက်နက်ကြီးများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းများကြောင့် ဈေးဆိုင်များ၊ အိမ်များနှင့် ဘုရားရှိခိုးကျောင်းများ ထိမှန်ပျက်စီးစေခဲ့သည့်အပြင် ဖယ်ခုံနှင့် ဒီးမော့ဆိုမြို့နယ်ရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်စီးခဲ့သည်။ သည့်အပြင် အရပ်သားပြည်သူများအား လက်လွှတ်စပယ် ပစ်ခတ်ခြင်းများကြောင့် အရပ်သား ၄ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

နိုဝင်ဘာလ (၈) ရက်နေ့၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု လာတူးရွာသစ်အနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်(KA)၊ KNDF၊ PDF(ဖယ်ခုံ)၊ PDF မိုးဗြဲ ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ လာတူးရွာသစ်မှ အိမ်ခြေအလုံး (၃၀) ကျော်အား စစ်ကောင်စီမှ မီးရှို့ဖျက်စီးသွားခဲ့သည်။ သည့်အပြင် ဖယ်ခုံမြို့နယ် လွယ်ဟွဲကျေးရွာမှ နေအိမ် (၃)လုံးသည်လည်း စစ်ကောင်စီမှ မီးရှို့သွားခဲ့သည်။



စကစမှ လာတူးကျေးရွာအား မီးရှို့ - ဖယ်ခုံ



စကစ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်မီးလောင် (၆)ရပ် ဒီးမော့ဆို

နိုဝင်ဘာလ (၉)ရက်နေ့၊ ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဖယ်ခုံမြို့မဈေးအချို့ လက်နက်ကြီးထိမှန်ပျက်စီးသွားခဲ့ပြီး မိုးဗြဲမြို့ရှိ ပြည်သူနေအိမ် တစ်လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။ ဖယ်ခုံမြို့ရှိ ရွှေနုလုံးတော် ကတ်သလစ်ဘုရားကျောင်းအား လက်နက်ကြီးထိမှန်ပျက်စီးသည့်အပြင် ကျောင်းဝင်းထဲရှိ ရဟန်းများစီးသည့်ကားကိုလည်း ထိမှန်ပျက်စီးသွားခဲ့သည်။ လက်လက်ကြီးကျရောက်သည့် နေရာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီး ကျည်နှစ်လုံးရှိနေသေးပြီး ဘုရားကျောင်း အပြင်ရှိ လူနေအိမ်အချို့ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့သည်။

နိုဝင်ဘာလ (၉)ရက်နေ့၊ စစ်ကောင်စီမှ မိုးဗြဲမြို့တွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တလုံး ထိမှန်ပျက်စီးသွားခဲ့သည်။

နိုဝင်ဘာလ (၁၁)ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ထူလွီးဘီလာနဲ့ ပဒုံငံ ကျေးရွာတွင် စစ်ကောင်စီနှင့် ကရင်နီတပ်မတော်(KA)၊ KNDFပူးပေါင်းတပ်ဖွဲ့တို့ မွန်းလွဲ ၂ နာရီဝန်းကျင်မှ ညနေ ၆ နာရီကျော်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNDFတပ်ဖွဲ့ ဝင်တစ်ဦး ကျဆုံးကာ စစ်ကောင်စီတပ်မှ ၂၀ ဦးသေဆုံးခဲ့ကြောင်း KNDF သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည်။

နိုဝင်ဘာလ (၁၆)ရက်နေ့၊ လွိုင်ကော်မြို့၊ ဒေါ်ဥရုရပ်ကွက်တွင် နံနက် ၁၀:၄၀နာရီအချိန်တွင် အမည်မသိလူတစ်စုမှ ဆယ်မြောင်းဝန်ထမ်းအိမ်ယာအနီးတွင် ဗုံးဖောက်ခွဲမှု ပြုလုပ်သွားခဲ့သည်။

နိုဝင်ဘာလ (၁၆)ရက်နေ့၊ ဖယ်ခုံမြို့ပေါ်သို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရည်ရွယ်ရှိရှိ ပစ်ခတ် နေသည့်အတွက် လူနေအိမ်အချို့ ထိမှန်ပျက်စီးသွားခဲ့ရသည်။ တရက်တည်းတွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါင်ခါးရပ်ကွက်(၂)ရှိ နေအိမ်တလုံးသည်လည်း စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ထိမှန် ပျက်စီးသွားခဲ့သည်။

နိုဝင်ဘာလ (၁၆) ရက်နေ့၊ လွိုင်ကောင်မြို့ မိုင်းလုံးရပ်ကွက်ရှိ မီးမီး အကင်ဆိုင်အား အရပ်ဝတ်ဖြင့် ရဲနှင့်စစ်သား ပူးပေါင်းပြီး ဝင်ရောက်စီးနင်းခဲ့သည်။ ထို့နောက် စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကားစီးလာသည့် ပြည်သူ (၄) ဦး ထိမှန်ပြီး (၁)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရရှိသွားခဲ့သည်။

နိုဝင်ဘာလ (၁၆) ရက်နေ့၊ ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်တွင် အမျိုးသားများ ဆိုင်ကယ်နောက်က လိုက်ပါစီးနင်းပါက အမေးအမြန်းမရှိဘဲ ပစ်ခတ်ခံရမည်ဖြစ်ကြောင်း ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် အများပြည်သူရဲ့ လုံခြုံရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦးမစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသားတစ်ဦး လိုက်ပါစီးနင်းခြင်းမပြုရ၊ အမျိုးသား နောက်တွင် အမျိုးသမီးတစ်ဦး လိုက်ပါစီးနင်းနိုင်သည်၊ အမျိုးသမီးနှစ်ဦး စီးနင်းနိုင်ကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာလ (၁၇) ရက်နေ့၊ မိုးဗြဲ PDF ၏ ကင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် မနက် ၂ နာရီအချိန်တွင် ဝင်ရောက်စီးနင်းခဲ့သည်။ တိုက်ပွဲအတွင်း မိုးဗြဲ PDF (၁)ဦးသည် ပြင်းထန်ကာ စိုးရိမ်ရသည့် ဒဏ်ရာရရှိပြီး (၂) ဦးသည် အသေးစား ဒဏ်ရာရရှိသွားခဲ့သည်။

နိုဝင်ဘာလ (၁၈)ရက်နေ့၊ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာ အနီးတစ်ဝိုက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသခံနေအိမ်အချို့ မီးလောင်ပျက်စီးသွားခဲ့သည်။ (၆)မိုင်ကျေးရွာမှ နေအိမ်တလုံး၊ ဒေါ်ခလိုက်လင်းကျေးရွာမှ နေအိမ်(၃)လုံးအား စစ်ကောင်စီတပ်မှ မီးရှို့ခဲ့ကြောင်း ဒေသခံများပြောသည်။ တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်မှ လင်မယား (၂)ဦး အပါအဝင် အသက် (၄၉) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးလည်း ပစ်သတ်သွားခဲ့သည်။

• **မတရား ဖမ်းဆီးခံရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် သေဆုံးခြင်းများ**

နိုဝင်ဘာလ (၇) ရက်နေ့၊ ဖယ်ခုံမြို့နယ် လယ်ထွန်ကျေးရွာမှ လွယ်လင်လေးသို့ ပြောင်းဖူး သွားခူးနေသည့် လူငယ်(၆)ဦးအား စစ်ကောင်စီတပ် ခလရ ၅၃၀ တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

နိုဝင်ဘာလ (၁၄) ရက်နေ့၊ တောင်ယာစပါးရိတ်သိမ်းဖို့ သွားသည့်ပြည်သူ ကျား-(၈)ဦးကို မိုးဗြဲမြို့၏ ရေလှောင်တံခံအနီး၌ အခြေချစခန်းထိုင်နေသော စစ်ကောင်စီမှ ဖုန်းများစစ်ဆေး၍ အကြောင်းမဲ့ ဖမ်းဆီးကာ မိုးဗြဲမြို့အနီးရှိ ခမရ (၄၂၂) တပ်စခန်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ညနေပိုင်း (၄:၀၀)နာရီ ဝန်းကျင်ခန့်တွင် ဖမ်းဆီးခံလိုက်ရသော အပြစ်မဲ့ပြည်သူ(၈)ဦးအနက် (၆)ဦးသာ ပြန်လွှတ်လာ၍ ကျန်(၂)ဦးမှာ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။

နိုဝင်ဘာလ (၁၅) ရက်နေ့၊ ဖယ်ခုံမြို့ ညောင်ကုန်း(၃)ရပ်ကွက် ဒေသခံတစ်ဦးဖြစ်သည့် ကိုညီခင်၏ နေအိမ်တွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီး ၎င်းနှင့်ဆက်စပ်သူ (၇)ဦးကိုလည်း စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် ကိုညီခင်သည် ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် နိုဝင်ဘာလ (၁၆) ရက်နေ့တွင် စစ်ကြောရေးမှာ သေဆုံးကြောင်း သိရသည်။

• **အိမ်မပြန်နိုင်သေးသော နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများ**

စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေး၊ လက်နက်ကြီးများဖြင့် အရပ်သားများ ရှိရာအရပ်သို့ ပစ်ခတ်ခြင်းများနှင့် ဖမ်းဆီးမှုများကြောင့် ရွာသားများသည် ၎င်းတို့၏ ကျေးရွာသို့ ပြန်လာမနေရဲကြသေးပဲ နီးစပ်ရာ တောထဲက စစ်ဘေးရှောင်စခန်းတွင်မှာသာ ပုန်းရှောင်နေကြရသည်။

ဖယ်ခုံမြို့နယ်တွင် တောင်ယာ၊ လယ်ယာသွားသည့် လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီး စစ်ဆေးမှုများ ရှိနေသော်လည်း မိုးဗြဲမြို့ဒေသခံတောင်သူများသည် သီးနှံရိတ်သိမ်းချိန် ဖြစ်သည့်အတွက် ကြောက်လန့်မှုတွေကြားက သွားလာနေရတဲ့အပြင် ထိုးစစ်သတင်းတွေကြားက ညအချိန်ထိ သီးနှံတွေကို ရိတ်သိမ်းနေကြရသည်။



ညအချိန်တွင် စပါးရိတ်သိမ်းနေရသော မိုးမြို့မှ တောင်သူများ

- ကရင်နီပြည်၏ ကိုဗစ်အခြေအနေ

ကရင်နီပြည်၏ ကိုဗစ်အခြေအနေ (စကစ ကျန်းမာရေးဌာန)

ရက်စွဲ	ကိုဗစ်ပိုးတွေ့လူနာ	သေးဆုံးသည့် ဦးရေ
ဇွန် ၁၅ မှ ဇူလိုင် ၁၈၊ ၂၀၂၁	၁၅၇	၃
ဇူလိုင် ၁၉ မှ ဩဂုတ် ၁၊ ၂၀၂၁	၄၆၃	၂၀
ဩဂုတ် ၂ မှ ဩဂုတ် ၁၅၊ ၂၀၂၁	၄၂၅	၂၇
ဩဂုတ် ၁၆မှ ဩဂုတ် ၂၉၊ ၂၀၂၁	၄၉၂	၁၆
ဩဂုတ် ၃၀ မှ စက်တင်ဘာ ၁၂၊ ၂၀၂၁	၇၉၆	၂၇
စက်တင်ဘာလ ၂၃ မှ စက်တင်ဘာလ ၂၆၊ ၂၀၂၁	၇၈၀	၂၈
စက်တင်ဘာလ ၂၇ မှ အောက်တိုဘာ ၁၀၊ ၂၀၂၁	၇၇၆	၂၅
အောက်တိုဘာ ၁၁ မှ	၃၇၈	၂၃

အောက်တိုဘာ ၂၄၊ ၂၀၂၁		
အောက်တိုဘာ ၂၅၊ ၂၀၂၁ မှ နိုဝင်ဘာ ၇၊ ၂၀၂၁	၇၅၂	၈၂
နိုဝင်ဘာ ၈၊ ၂၀၂၁ မှ နိုဝင်ဘာ ၂၁၊ ၂၀၂၁	၃၈၆	၁၃

ယခုဖော်ပြထားသော အခြေအနေသည် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သည့် စခန်းများ၏ အရေအတွက် ပါဝင်နေခြင်းမရှိပါ။ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သော နေရာများတွင် ကိုဗစ်သံသယဖြင့် (အနံ့ပျောက်) ကူးစက်မှုများ ဆက်လက် ဖြစ်ပေါ်နေသေးသည့် သတင်းများထွက်ပေါ်နေလျက်ရှိပြီး ကိုဗစ်သံသယဖြင့် သေဆုံးခဲ့ကြရသည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn

Email: kcsn2010@gmail.com